

တၢ်လဲၤဆူတၢ်ချါ

ဖဲန့ၢ်ဆိၣ်ဆိးလၢနဟံၣ်ဒၣ်န့ၣ်.တၢ်အံၤပူၤဖျးဝဲဒၣ်လၢတၢ်ကလဲၤဆူနကရၢၢ်မ့ၢ်တမ့ၢ်ဟံၣ်လီၤခံတၢ်လီၤပျီၣ်န့ၣ်လီၤ.ဖဲန့ၢ်ဆိၣ်ဆိးလၢဟံၣ်ဒၣ်ဒီးဖျိၣ်တဖျါၣ် အပူၤမ့ၢ်တမ့ၢ်ဆိၣ်ဆိးလၢဟံၣ်ထံလဲၣ်န့ၣ်.တၢ်အံၤပူၤဖျးဝဲဒၣ်လၢနကလဲၤဆူကရၢၢ်အပူၤသန့ၣ်ကတၢၢ်သးနီၣ်ကျါၢ်ဘၢဖဲလၢတၢ်ကမၤဖူၤလီၤတၢ်လီၤပျါလၢ ပှၢအဂၤတဖၣ်အဂီၢ်ဒီးသးန့ၣ်သးချုၣ်ဖဲလဲၤခိၣ်တၢ်လီၤပှၢသ့သ့ကိးအိၤအါအလီၤတက့ၢ်.

တၢ်ဟ့ၣ်ကူၣ်လၢပှၢအဂၤလၢအအိၣ်ဆိးတပူၤယိၣ်ဒီးန့ၣ်အဂီၢ်

လၢပှၢအဂၤတဖၣ်လၢအအိၣ်ဆိးတပူၤယိၣ်ဒီးန့ၣ်တဖၣ်အဂီၢ်.မ့ၢ်တမ့ၢ်ဘၣ်လၢအဝဲသ့ၣ်ဘၣ်လိာ်အသးဒီးတၢ်အိၣ်လီၤဖျိၣ်အတၢ်ဟံၣ်ပနီၣ်လၢတၢ်ရဲၣ်လီၤလၢထးတခါခါဘၣ် ဒီးအဝဲသ့ၣ်တလိာ်အိၣ်လီၤဖျိၣ်အသးဘၣ်.ဖဲန့ၢ်ဆိၣ်ထီၣ်ဒီးတၢ်အိၣ်အပနီၣ်တဖၣ်ဒီးသးဒုဒီလၢနအိၣ်ဒီးကရီၣ်န့ၣ်တၢ်အိၣ်အယၢ်န့ၣ်.အဝဲသ့ၣ်ကဘၣ် တၢ်ဟံၣ်ပနီၣ်အိၣ်ဒီးတၢ်ထံးဘူးအိၣ်ဘူးလၢအဘူးဒိၣ်မးတဖၣ်ဒီးကလိာ်တၢ်ဒုးအိၣ်လီၤဖျိၣ်အိၣ်န့ၣ်လီၤ.

တၢ်မၤကဆဲးကဆိၣ်

လၢတၢ်ကမၤဖူၤလီၤတၢ်အိၣ်အယၢ်အတၢ်ရၢၢ်လီၤအသးတမံၤလၢလၢအဂီၢ်န့ၣ်ကြၢၢ်မၤကဆိၣ်တၢ်အဖဲဖဲခိၣ်လၢတၢ်ဖိၣ်အိၣ်အါတဖၣ်ဖဲအံၤဖဲအံၤအဒိၣ်ဝဲတရီၤအစုဖိၣ်တဖၣ်. မ့ၢ်အူၣ်နီၣ်ခွဲးတဖၣ်.ဖျိၣ်ကပူၤဒီးတၢ်လုာ်ထံတၢ်ဟးလီၤတဖၣ်န့ၣ်လီၤ.မၤကဆိၣ်အိၣ်ဒီးဟံၣ်ယိၣ်အသးပှၢမ့ၢ်တမ့ၢ်တၢ်မၤသံတၢ်အယူးအယၢ်တဖၣ်တက့ၢ်.

တၢ်ရဲၣ်ကျဲၤပၢဆၢၤ၁၄သီအတၢ်အိၣ်လီၤဖျိၣ်

တၢ်အိၣ်လီၤဖျိၣ်ကဲတၢ်လၢအမၤတၢ်တၢ်သးဒီးလီၤကၢၣ်သ့ဝဲဒၣ်လီၤ.တၢ်ဟ့ၣ်ကူၣ်တဖၣ်ဟံၣ်ယုာ်-

- ဟံၣ်တၢ်ဆဲးကျိးဒီးဟံၣ်ဖိယိၣ်ဖိတဖၣ်ဒီးတၢ်သကိးတဖၣ်ခိၣ်ဖျိလီၤတဲမိ.အံၤမုၢ်မ့ၢ်ပှၢဂ့ၢ်ဝိမံၤဒယၣ်တဖၣ်တက့ၢ်.
- မၤလိၣ်န့ၣ်ဘၣ်ယးကရီၣ်န့ၣ်တၢ်အိၣ်အိၣ်ဒီးကတိၤတၢ်ဒီးပှၢအဂၤတဖၣ်တက့ၢ်.
- မၤလီၤတၢ်ဖိသ့ၣ်သးစၢ်တဖၣ်အသးခိၣ်ဖျိတၢ်သူကချီၣ်လၢအဖိးမံၤဒီးအဝဲသ့ၣ်အသးန့ၣ်တက့ၢ်.
- ဖဲန့ၢ်ဆိၣ်ဘၣ်.ဟံၣ်န့ၣ်နီၣ်ကိးန့ၣ်အတၢ်မၤဒ်အဆၢၤကတီၢ်ဒၣ်ဝဲအဒိၣ်တၢ်အိၣ်တၢ်ဒီးတၢ်မၤဟူးမၤဂဲၤနီၣ်ခိၣ်န့ၣ်လီၤ.
- ရဲၣ်ကျဲၤလၢတၢ်ကမၤတၢ်လၢဟံၣ်တက့ၢ်.
- သံကွၢ်ဘၣ်န့ၣ်အကိၣ်လၢတၢ်ကဟ့ၣ်ဟံၣ်ယိၣ်တၢ်ဖဲတၢ်မၤတဖၣ်မ့ၢ်တမ့ၢ်တၢ်မၤလိၣ်အတၢ်ဖဲတၢ်မၤခိၣ်ဖျိလံာ်ပရၢတၢ်မ့ၢ်အံၤမုၢ်လဲၤတက့ၢ်.
- မၤတၢ်လၢအမၤဖူၤဒုးအိၣ်ဘူးန့ၣ်ဒီးသ့တၢ်အိၣ်လီၤဖျိၣ်ခိၣ်ခွဲးယာ်တခါလၢတၢ်ကမၤတၢ်ဟူးတၢ်ဂဲၤတဖၣ်လၢညီၣ်န့ၣ်နတဆိၣ်ဒီးတၢ်ဆၢၤကတီၢ်လၢနကမၤအိၣ် အဂီၢ်တက့ၢ်.

တၢ်ဂ့ၢ်တၢ်ကျိၤဆူညါအဂီၢ်

လၢတၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖး.တၢ်ဂ့ၢ်တၢ်ကျိၤဒီးတၢ်တီၤမၤမၤလၢလၢခံကတၢၢ်တဖၣ်အဂီၢ်.လဲၤဘၣ်ဆူ www.health.gov.au န့ၣ်တက့ၢ်.

ကိးဘၣ်ထံကီၢ်ကရီၣ်န့ၣ်တၢ်အိၣ်အယၢ်အလီၤကျိၤမၤဖူၤတၢ်လၢ၁၈၀၀၀၂၀၀၈၀န့ၣ်တက့ၢ်.အမၤတၢ်တသီ၂၄န့ၣ်ရဲၣ်,တနံၣ်သီလၢန့ၣ်လီၤ.ဖဲန့ၢ်ဆိၣ်သံကွၢ်တၢ်ဘၣ်ယး တၢ်ကျိးထံမ့ၢ်တမ့ၢ်တၢ်ကတီၢ်ကျိးထံအတၢ်မၤဖူၤအတၢ်ဖဲတၢ်မၤတဖၣ်အခါ.ကိးဘၣ်၁၃၁၄၅၀တက့ၢ်.

လီၤတဲမိနီၣ်ဂံၢ်လၢနကီၢ်စဲၣ်မ့ၢ်တမ့ၢ်ဟံၣ်ကဝီၤလီၤဆိအကမုၢ်တၢ်အိၣ်ဆူၣ်အိၣ်ချုၣ်အတၢ်ကရၢကရီၣ်န့ၣ်အိၣ်ဝဲဒၣ်ဖဲ www.health.gov.au/state-territory-contacts န့ၣ်လီၤ.

ဖဲန့ၢ်ဆိၣ်ဒီးတၢ်ဘၣ်ယိာ်ဘၣ်ယးန့ၣ်တၢ်အိၣ်ဆူၣ်အိၣ်ချုၣ်အခါန့ၣ်.ကတိၤတၢ်ဒီးကသံၣ်သရၣ်တဂၤတက့ၢ်.